



ကြက်ခြေနီသတင်းလွှာ



မြန်မာနိုင်ငံအနှံ့ရှိ ကြက်ခြေနီအသင်းခွဲများနှင့် ရပ်ရွာအခြေပြုကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်ချက်များ

ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုများနှင့် ထိခိုက်အလွယ်ကူဆုံးသူများအား ကူညီပံ့ပိုးခြင်း



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဒေသခံများ၏ လိုအပ်ချက်များကို နားထောင်၍ ဒေသတွင်း ဖြေရှင်းချက်များကို ဖော်ထုတ်ခြင်း



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

ရောဂါပိုးပျံ့နှံ့မှုကို တားဆီးကာကွယ်ခြင်း



မွန်ပြည်နယ်

ထိခိုက်လွယ်ဆုံးသူများနှင့် ၎င်းတို့၏ လိုအပ်ချက်များ ကို ဂရုစိုက်ပြုစုစောင့်ရှောက်ခြင်း

ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်ပေါင်း - ၃၃၀ မြို့နယ်တွင် အသင်းမှ ဆောင်ရွက်ခဲ့သည့် လူမှုကရုဏာ အကူအညီများ ပေးနိုင်ခဲ့မှု အခြေအနေ -

ကြက်ခြေနီစေတနာ့လုပ်အားရှင် စုစုပေါင်း - ၂,၀၀၂

ရှေးဦးပြုစုပေးနိုင်ခဲ့မှု - ၄,၇၈၅ ဦး

နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ညွှန်း ပို့နိုင်မှု - ၁,၈၉၀ ကြိမ်

အရေးပေါ်မွေးလူနာပို့ဆောင်ပေးနိုင် မှု - ၁၀၀ ကြိမ်

အပြင်းစားထိခိုက်ဒဏ်ရာရသူ - ၁၂၇ ဦး

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် မှ ဇူလိုင်လ (၅) ရက်အထိ) သတင်းရင်းမြစ် Dashboard



ကယားပြည်နယ်



ဧရာဝတီတိုင်းဒေသကြီး



ကရင်ပြည်နယ်


မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCs)

ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့်အညီ ဦးဆောင်ဦးရွက်ပြုနေသည့် လူမှုကရုဏာအသင်းဖြစ်ပြီး နိုင်ငံအတွင်း ဘေးအန္တရာယ်ကျရောက်သူများကို ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သော ဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတော်အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများတွင် အရန်အင်အားအဖြစ် ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အခန်းကဏ္ဍကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေတွင် အတိအလင်း ဖော်ပြထားပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ အသင်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၇) ခုလုံးရှိ အသင်းခွဲပေါင်း (၃၃၀) တွင် ရပ်ရွာအခြေပြု ကြက်ခြေနီစေတနာ့လုပ်အားရှင် (၄၄,၀၀၀) ကျော်ဖြင့် စည်းစနစ်ကျသော လူမှုကရုဏာအဖွဲ့အစည်းတစ်ခုအနေဖြင့် ဖွဲ့စည်းထားသလို အစိုးရ၏ လူမှုကရုဏာလုပ်ငန်းတွင် အရန်အင်အားအဖြစ်ပါတည်ရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ဖတ်ရှုလိုပါက ယခုလင့်ခ်ကိုနှိပ်ပါ။



လူမှုကရုဏာတုံ့ပြန်မှုများ အထောက်အကူပြုခြင်း



ရန်ကုန်တိုင်းဒေသကြီး

ရပ်ရွာအတွင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးတွင် တစ်ဖက်တစ်လမ်းကပါဝင်ခြင်း

“ ကျွန်တော်က Retail & Wholesale Company တစ်ခုမှာ ကုမ္ပဏီဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ သူပါ။ ကြက်ခြေနီကို ၁၉၉၉ ခုနှစ်ထဲက ကျောင်းကြက်ခြေနီအဖြစ် ဝင်ရောက်ခဲ့တာပါ။ ကိုဗစ်-၁၉ ပထမလှိုင်း တုန်းက ကျွန်တော်နေထိုင်ရာ မရမ်းကုန်းမြို့နယ်ရှိ ကွာရင်တင်းစင်တာတွေမှာ ဝင်ရောက်ကူညီလုပ်ကိုင် ခဲ့ပါတယ်။ အဲ့ချိန်တုန်းက ပြည်သူလူထုအများဆုံးမေးတာက ရောဂါအကြောင်းနဲ့ ဘယ်လိုကာကွယ်ရမလဲ ဆောင်ရန်ရောင်ရန်တွေကိုမေးပါတယ်။ အဲ့ချိန်မှာတော့ အောက်ဆီဂျင်ငှားရမ်းဖို့ကို အဓိကထားမေးလာပါ တယ်။ လက်ရှိအခြေအနေက အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်လာလို့ ကျွန်တော်တို့မှာရှိတဲ့ အိုးတွေနဲ့ မ လောက်တော့တဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လဲ ချိတ်ဆက်ပြီး ရှာပေးနေရပါတယ်။ မြို့နယ်အတွင်း မှာ နာခေါင်းစည်းဖြန့်ဝေတာတွေ၊ ကိုဗစ်လူနာထိတွေ့ထားသည့် နေရာများကို ဆေးဖြန်းတာတွေအပြင် လူနာတွေအတွက် အောက်ဆီဂျင်ဖြည့်တင်းတဲ့စက်ရုံတွေမှာ အိုးအလွတ်တွေကို ပြန်လည်ဖြည့်တင်းဖို့စောင့် ဆိုင်းတာတွေလုပ်ဆောင်နေပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပထမလှိုင်းတုန်းက ကွာရင်တင်းစင်တာ တွေမှာ စေတနာ့အလျောက် လုပ်အားကူညီလုပ်ဆောင်ခဲ့သလို အခုလို တတိယလှိုင်းမှာလည်း ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ (ရန်ကုန်) နဲ့ ကွာရင်တင်းစင်တာတွေမှာ လုပ်ဆောင်ခဲ့ရတော့ ပြည်သူလူထုအနေ နဲ့ ရောဂါကူးစက်မှုမှ ကင်းဝေးအောင် ကာကွယ်ရေးလမ်းညွှန်ချက်များကို အထူးဂရုပြုလေးစား လိုက်နာဖို့ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ လုပ်ဖော်ကိုင်ဖက် ကြက်ခြေနီစေတနာ့လုပ်အားရှင်များလည်း ရောဂါ ကင်းဝေးဖို့ ဆုတောင်းအပ်ပါတယ်။

ဦးဆန်းလင်း၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်၊ ရန်ကုန်တိုင်းဒေသကြီး။

”

#ကိုဗစ်-၁၉ ကာလအတွင်း ရပ်ရွာလူထုအား ကြိုတင်ပြင်ဆင်ခြင်းနှင့် မြန်မာနိုင်ငံရှိ လက်ရှိဖြစ်ပွားလျက်ရှိသော အခြေအနေများကို တုံ့ပြန်ရန် အသင့်ပြင်ဆင်ခြင်း



မွန်ပြည်နယ်

ထိခိုက်ဆုံးရှုံးနိုင်ခြေ အသိပညာပေးခြင်းနှင့် ရပ်ရွာနှင့် ထိတွေ့ဆက်ဆံမှုဆိုသည်မှာ အသိပညာပေးခြင်းနှင့် ရောဂါကာကွယ်ရေး အချက်အလက်များ ဖြန့်ဝေခြင်းတို့ပါဝင်ပါသည်။



နေပြည်တော်

ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရေး ဆိုသည်မှာ နယ်စပ်ဒေသနှင့် ရပ်ရွာအတွင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပိုးသတ်ဆေးဖြန့်ခြင်း၊ လူနာတင်ယာဉ်စီစဉ်ပေးခြင်းနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။



ရှမ်းပြည်နယ် (မြောက်ပိုင်း)

စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေး ကူညီခြင်း ဆိုသည်မှာ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုရေး စခန်းများနှင့် ရပ်ရွာများရှိ ကိုဗစ်-၁၉ ကြောင့် စိတ်ထိခိုက်ခံစားနေကြသူများအား စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေး ကူညီခြင်းတို့ပါဝင်ပါသည်။



ရှမ်းပြည်နယ် (အရှေ့ပိုင်း)

အခြေခံလိုအပ်ချက်များကို တိုးမြှင့်ပေးအပ်ခြင်း ဆိုသည်မှာ ရပ်ရွာလူထုအတွက် ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ဖြန့်ဝေပေးခြင်းအပြင် ကွာရင်တင်းစင်တာများတွင် လိုအပ်သော အကူအညီများနှင့် အစားအသောက်များပေးခြင်းတို့ ပါဝင်ပါသည်။

အတွေ့အကြုံများကို သုံးသပ်ပြီး ရှေ့သို့ဆက်လက်ချီတက်ခြင်း - မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၏ နေရာဒေသအသီးသီးက လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်ချက်များ။



တနင်္သာရီတိုင်းဒေသကြီး

ဇူလိုင်လ (၁၄) ရက်နေ့က ကော့သောင်းမြို့ရှိ အမျိုးသမီးအိမ်တွင်းမှ သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် တက်ရောက်နေသော သင်တန်းသူများကို အခြေခံရှေးဦး ပြုစုခြင်းပညာရပ်နှင့် ကိုဗစ်-၁၉ အသိပညာ ပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။



နေပြည်တော်

ဇူလိုင်လ (၁၀) ရက်နေ့က ပျဉ်းမနားမြို့နယ်၊ ယန္တရားရပ်ကွက်မှ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့မိသည့် လူ (၈) ဦးအား နေပြည်တော် စည်ပင် ညွှန်ကြားမှု ကွာရင်တင်းစင်တာသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။



မွန်ပြည်နယ်

ဇူလိုင်လ (၁၀) ရက်နေ့ မုဒုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးပို့စတာများကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



ရခိုင်ပြည်နယ်

ဇွန်လ (၂၁) ရက်နေ့က မောင်တော်မြို့နယ်အတွင်း မိုးရာသီ သစ်ပင်စိုက်ပွဲတွင် ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ပါသည်။ ထို့အပြင် မြို့နယ်အတွင်း ကိုဗစ်-၁၉နှင့် သွေးလွန်တုတ်ကွေးကာ ကွယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက် ရှိပါသည်။



ချင်းပြည်နယ်

ဇူလိုင်လ (၁၃) ရက်နေ့က ကန်ပက်လက်မြို့နယ်မှ ကိုယ်ဝန်ဆောင်တစ်ဦးအား ကလေးမွေးဖွားနိုင်ရန်အတွက် ဆေးပြည့်သူဆေးရုံသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။



ရှမ်းပြည်နယ် (တောင်ပိုင်း)

ဇူလိုင်လ (၁၆)ရက်နေ့ကမိုင်းပန်မြို့နယ်တွင် သွေးလွန်တုတ်ကွေး ရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါသည်။



ရန်ကုန်တိုင်းဒေသကြီး

ဇူလိုင်လ (၁၂) ရက်နေ့က ခရမ်းမြို့နယ်၊ ဒေါပုံကျေးရွာကြက်ခြေနီအသင်းခွဲငယ်ရှိ ကြက်ခြေနီစေတနာ့လုပ်အားရှင်များအတွက် ကိုဗစ်-၁၉ ကာလအတွင်း ရှေးဦးပြုစုခြင်းနှင့် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေး ကူညီမှုသင်တန်း ပြုလုပ်ခဲ့ပါသည်။



မကွေးတိုင်းဒေသကြီး

ဇူလိုင်လ (၁၄) ရက်နေ့က ရေစကြိုမြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖြန့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် မြို့နယ်အတွင်း ရောဂါကူးစက်မှုအား လျော့ချနိုင်စေရန်အတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

ရပ်ရွာလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း



မင်းတပ်မြို့နယ်တွင် ရပ်ရွာလူထုများအတွက် ကနဦးအရေးပေါ် အထောက်အပံ့များအဖြစ် ဆန်အပါအဝင် အစားအစာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ စောင်၊ ဆေးစိမ်ခြင်ထောင်၊ မိသားစုသုံးပစ္စည်း၊ လက်ဆွဲရေပုံး၊ ပလတ်စတစ်ဖျာ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ မိသားစုသုံးရေစစ်၊ နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်၊ တာပေါလင်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ အပါအဝင် ပစ္စည်းစုစုပေါင်း (၁၇) မျိုးနှင့် ဆေးပစ္စည်းများကို အိမ်ထောင်စု (၄၈၂) စု၊ လူဦးရေ (၁,၉၉၀) ဦးတို့အတွက် အသင်းဌာနချုပ်မှ ဝန်ထမ်းများနှင့် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စုစုပေါင်း (၁၄) ဦးတို့သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ (၈) ရက်နေ့အထိ သွားရောက်ဖြန့်ဝေ ကူညီထောက်ပံ့ခဲ့ပါသည်။



ချင်းပြည်နယ်

ထို့ပြင် မင်းတပ်မြို့နယ် ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီသို့လည်း လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်းများ ပေးအပ်ခဲ့ပါသည်။ အသင်းအနေဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုများအတွက် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါသည်။



မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် ထိခိုက်ဒဏ်ရာရေးဦးပြုစုခြင်း (နည်းပြသင်တန်းဖွင့်ပွဲကို ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် online ဖြင့်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Regional Cooperation Coordinator Ms. Catherine Martin တို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင်း၊ ဝန်ထမ်းများနှင့် သင်တန်းသား/သူများတက်ရောက်ကြပါသည်။

အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင် (၂၃)ဦးတက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကို ဇူလိုင်လ(၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိသုံးရက်တာ online ဖြင့်ပြုလုပ်ခဲ့ပါသည်။

ကိုဗစ်-၁၉ ကွာရင်တင်းစင်တာနှင့် ကုသရေးစင်တာများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း



ရှမ်းပြည်နယ် (မြောက်ပိုင်း)

ဇူလိုင်လ (၁၅) ရက်နေ့က ကိုဗစ်-၁၉ လူနာများထားရှိမည့် လားရှိုးပညာရေးကောလိပ်တွင် စောင့်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများထောက်ပံ့ခဲ့ပါသည်။



ဧရာဝတီတိုင်းဒေသကြီး

ဇူလိုင်လ (၁၄) ရက်နေ့က ကိုဗစ်-၁၉ လူနာများထားရှိရန် ယာယီဆေးရုံအဖြစ်အသုံးပြုမည့် ဟင်္သာတနည်းပညာတက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ပါသည်။



မွန်ပြည်နယ်

ဇူလိုင်လ (၈)ရက်နေ့က သံဖြူဇရပ်မြို့နယ်ရှိ ကွာရင်တင်းစင်တာတွင် အသိပညာပေးခြင်းနှင့် စင်တာအတွင်း လိုအပ်သည့် အကူအညီများဆောင်ရွက်ခဲ့ပါသည်။



ကရင်ပြည်နယ်

ဇူလိုင်လ (၁၅) ရက်နေ့က ဘားအံပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ လူနာများထားရှိရာ အဆောင်များတွင် လိုအပ်သည့် အကူအညီများဆောင်ရွက်ခဲ့ပါသည်။

သိမှတ်ဖွယ်ရာကဏ္ဍ - ရာသီဥတုပြောင်းလဲမှုအပေါ်အလေးထားစရာ




သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအားဖြင့် လူ့ပတ်ဝန်းကျင်ကို ကာကွယ်ပါ။
မိမိတို့ ကြက်ခြေနီစေတနာ့လုပ်အားရှင်များကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
#Climatechange #worldenvironment #သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး #ဒီရေတော



ကျေးဇူးတင်ခြင်း - မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ လှူဝရား ဆောင်ရွက်မှုများကို မြို့နယ်ကြက်ခြေနီအသင်း ခွဲများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီ လှူဝရားမှု မိတ်ဖက်အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာမှ အလှူရှင်များ သာမက၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍရှိ မိတ်ဖက်များ၊ တစ်သီးပုဂ္ဂလများစသည်တို့မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည့် အတွက်အထူးကျေးဇူးတင်ရှိပါသည်။

သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရန် အချက်အလက်များ
[Daily MIMU update on COVID-19](#)
[INGO Forum COVID-19 resource collection](#)
[IFRC Asia Pacific COVID-19 Dashboard](#)
 MRCS Social Media
[\(Facebook/Twitter/Viber/Website/YouTube\)](#)

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများအတွက် လှူဒါန်းမည်ဆိုပါက -
 ဒေါ်မေစန္ဒာမျိုး
 ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
 ဖုန်း - ၀၉ ၄၂၁ ၁၆၉၅ ၈၉
<https://redcross.2c2p.com/>



ဒေါ်ရွှေစင်ကျော်စိုး၊ ညွှန်ကြားရေးမှူး၊
 လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန။ ဖုန်း - ၀၉ ၉၇၇ ၁၁၅၆ ၀၁
MRCS ၏ လစဉ်သတင်းစာစောင်များကိုလေ့လာဖတ်ရှုလိုပါက ယခုလင့်ခ် ကိုနှိပ်ပါ။